

ယျင်အပ်မက်ထတ်သည်။ 日有所思，则夜有所梦。/ စာကို ~
ပြီးကျက်မှတ်ပါ။ 专心复习功课吧！

မိတ်ဆာ ကဲ <seit hsa> (罕) 憎怒，愠怒

မိတ်ဆူး ကဲ <seit hsu:> (罕) 心惊胆战

မိတ်ဆီး ကဲ <seit hso:> 发怒，生气： မောင်ပုံသည် ~ နေ
သည်။ 貌布正在生气。

မိတ်ဆီးမာ့နှင့် ကဝါ <seit hso: man zo:> 怒气冲冲： သူ
သည် ~ နှင့်အခန်းထဲမှထွက်သွားသည်။ 他怒气冲冲地离开了
房间。

မိတ်ဆီးမာ့ပါ ကဝါ <seit hso: man ba> = မိတ်ဆီးမာ့နှင့်
မိတ်ဆင်းရဲ ကဲ <seit hsin: ye:> 忧虑，苦恼；精神痛苦，懊
丧

မိတ်ဆောင် ကဲ <seit hsaun> 意志顽强，靠精神作用支撑：
~ တဲ့အဖွဲ့ကြောင့် တောင်ထိပ်းလို့ရောက်သွားသည်။ 靠精神
和意志的力量终于登上山顶。

မိတ်ဆတ် ကဲ <seit hsat> 急躁，暴躁，火爆

မိတ်ဆေး ကဲ <seit hswi:> 悲伤，悲痛： ခင်မင်သူကွယ်လန်
သွားသဖြင့် ~ နေရာသည်။ 因挚友去世感到哀痛。

မိတ်ဇော် နဲ့ <seit zaw:> 激动的心情： အားတက်သရေး ~
ပါပါနှင့်လိုပါကြလေသည်။ 兴冲冲地跟着走。/ လူ၏အိန္ဒြ
~ ထက်သန့်ခြုံသည်။ 乐于施舍。

မိတ်ညီ ကဲ <seit nyi> 同心协力，齐心

မိတ်ညီး ကဲ <seit nyo:> (罕) 愁眉不展，忧郁，忧愁

မိတ်ညီး ကဲ <seit nyo> (罕) 忧愁，忧郁，抑郁

မိတ်ညုံး ကဲ <seit nyit> 烦脑，闷闷不乐，忧愁： ဖြစ်ချင်ရာ
ဖြစ်မိတ်မည်ပါ။ 管它呢，你别发愁了。

မိတ်ညှိုး ကဲ <seit nyut> 倾向于，偏向于；倾心： သူတို့ဘက်
သို့ ~ သွားလေသည်။ 倾向他们。

မိတ်ညှိုး ကဲ <seit hnyo:> 施迷魂术： ပယောဂဆရာတွေဟာလူ
ကို ~ ပြီးဝိုင်းချင်ရာ ခိုင်းခိုင်တယ်တဲ့။ 据说巫师能施迷魂术，
让人按他意志办事。

မိတ်ညှိုးငယ် ကဲ <seit hnyo: nge> 垂头丧气，心情忧郁：
အမ ~ နေသည်။ 母亲心情忧郁。

မိတ္တာ နဲ့ <seit d-za:> [巴] 精神： ~ ဆေးရုံ 疯人院，精神
病医院 / ~ နာ 心脏病，精神上的创伤使人消瘦；精神病 / ~ နာပ်【语】抽象名词 / ~ ပန်းချီ 抽象派画 / ~
ရောဂါ 精神病，相思病 / ~ ဝါဒ 唯心主义者 / ~ ဝိယာဉ်
တော်ဝါဒ 唯心论 / ~ ဝောနာ 精神病 / ~ ဝောနာရုံ 精
神病院

မိတ်ထထင်ထင့် ကဝါ <seit t-htin' din:> 焦急不安，提心吊
胆，忐忑不安： မိဘများသည်သားအတွက် ~ ဖြစ်နေသည်။ 父
母为儿子担惊受怕。

မိတ္တာန်း နဲ့ <seit ta' hnit> = ခေယန်

မိတ္တာဗော နဲ့ <seit ta' bei da:> 心理学

မိတ္တာတ် နဲ့ <seit ta' mout> (诗) 新奇的门洞，奇异的牌楼

မိတ္တာရှုံး နဲ့ <seit t-ya'/seit t-ra'> 二十七星宿中的第十四
星宿名

မိတ္တရှိပါ နဲ့ <seit t-ya' gi wa> [巴] 灰色宝石

မိတ္တရာသီ နဲ့ <seit ta' y-dhi> [巴] 古代的画师

မိတ္တာ ကဲ <seit tu> 情投意合： ~ ကိုယ်တူ 情投意合

မိတ္တာကိုယ်ပျော် ကဝါ <seit tu ko hmya:> 情投意合

မိတ္တာသဘာတူ ကဝါ <seit tu dh-baw: du> = မိတ္တာကိုယ်ပျော်

မိတ္တာသဘာတူ ကဝါ <seit tu tha du> = မိတ္တာကိုယ်ပျော်

မိတ္တာသောတူ I ကဲ <seit daw thi' baun: daw
nyeit> 唯命是从： ~ သောအမတ်ကို 唯命是从的大臣
II နဲ့ <seit daw dhi' baun: daw nyet> 应声虫

မိတ္တိ ကဲ <seit to> 性急，脾气坏，也写成： မိတ္တိတောင်း
မိတ္တိတွာ / ပေါင်းသင်းဆက်ဆော်မှာ ~ လျှင်မိတ်ပျက်တာတ်သည်။ 在交往中性急会使朋友之间感情破裂。

မိတ္တင်း ကဲ <seit tin:> 刻制悲伤；刚强，坚强： သူမကားဝင်း
နည်းသော်လည်း ~ ပြီးမူးရပ်ဖွန်နေရာသည်။ 她虽然很悲伤，
但还是强忍着装出宽心的样子。

မိတ္တတာင်း ကဲ <seit taun:> (古) 坚定，坚强

မိတ္တိတိုင်းကျုံ I ကဲ <seit tain: kya:> 如意，中意，满意：
သူ ~ အောင်လုပ်ပေးဖို့ဆိုတာမလွယ်လူဘူး။ 要做到她满意真
不容易。 II ကဝါ <seit tain: gya:> 随心所欲： ကိုယို့
သမားများ ~ ချုပ်လှယ်သောခေတ်ကုန်ပြီ။ 殖民主义者随心
所欲控制(殖民地)的时代一去不复返了。

မိတ္တတ် ကဲ <seit tat:> (罕) 中意，迷恋，倾心，钟情

မိတ္တတမ်း ကဲ <seit tan:> (罕) 向往，思念

မိတ္တတွေ့ I နဲ့ <seit twei:> 内心感受： ကိုယ်တွေ့ ~ 身心感
受 II ကဲ <seit twei:> (罕) 满意，中意

မိတ္တတွေ့နဲ့ <seit twet:> 【数】心算： ဒိုပ္ပါဘို့ ~ တွက်ပြုပါ။ 请用心算法算这道题！

မိတ္တတွေ့နဲ့ <seit tun:> 畏缩，胆怯，犹豫： လုပ်လိုက်မယ်လိုက်
တာပဲ၊ နောက်တော့ ~ လိုမလုပ်လိုက်ဘူး။ 本想就这么干了，
后因犹豫没有去做。

မိတ္တ ကဲ <seit hta:> ①发怒，大怒，发作： ဘကိုးကိုတိတို့
သွေ့ပြု၍ ~ လျှင်အလွန်ကြောက်စရာကောင်းသည်။ 大伯是个急
性的人，发起火来很可怕。②精神病发作

မိတ်ဆား I နဲ့ <seit hta:> 性情，脾气： ~ မိတ်နေ 脾气，
秉性 / ~ နှိမ်ချုပ်ရမယ်၊ ဆင်ဆင်ခြင်ခြင်လုပ်ရမယ်။ 要谦
虚谨慎。/ ~ မြှုံးကြသည်။ 心情舒畅。/ ~ မှန်ကန်သူ 正
派的人 II ကဲ <seit hta:> ①抱……态度 ②记住，放在心上： ချို့သား၊ ပိုင်ဆော်သည်ကို ~ သလော။ 孩子，你
还把母亲的责骂记在心上吗？

မိတ်ဆက် ကဲ <seit htet> 心情暴躁，性格刚烈，泼辣，剽悍